

# မာတိကာ



-	စာရေးသူအမှာစကား	...	၁
၁။	ပြုံးသူက မုန်းသူ မဖြစ်စေနဲ့	...	၅
၂။	လှချင်သူတွေ လှပါစေ	...	၁၉
၃။	သည်းခံတရား မေတ္တာထား	...	၃၁
၄။	ဖြေပါလေ ပြေစေကြောင်း	...	၅၁
၅။	စိတ်ချမ်းသာပါစေ	...	၆၉
၆။	ရိုသေထိုက်သူရိုသေပါ	...	၈၁
၇။	စိတ်ချမ်းသာချင် ကိုယ်တိုင်ပြင်	...	၉၁
၈။	လက်တွေ့မေတ္တာစွမ်းအား	...	၁၀၃
၉။	ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ	...	၁၁၁
၁၀။	သမ္မာအာဇီဝနဲ့နေထိုင်ပါ	...	၁၂၉
၁၁။	မြင်အောင်ကြည့်မှ မြင်ကြမယ်	...	၁၄၃
၁၂။	စေတနာရဲ့ကျေးဇူး	...	၁၅၇
၁၃။	အပေါင်းအသင်းကျေးဇူး	...	၁၇၁
၁၄။	မိဘကျေးဇူး	...	၁၈၁
၁၅။	မိတ်ဆွေရဲ့ကျေးဇူး	...	၁၈၉